

စတုတ္ထအကြိမ်ကိုရီးယားဘာသာ EPS-TOPIK စာမေးပွဲအောင်မြင်သူများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်ကိုရီးယားဘာသာ EPS-TOPIK (စိုက်ပျိုးရေး၊ မွေးမြူရေး/ဆောက်လုပ်ရေး လုပ်ငန်း) စာမေးပွဲအောင်မြင်သူများအတွက် အလုပ်လျှောက်လွှာ (Job Application Form) များအား ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ(၂၈)ရက်နေ့မှစ၍ ယှဉ်တွဲပါရက်များနှင့်ခုံနံပါတ်များအတိုင်း နေ့စဉ်(၀၉း၃၀)နာရီမှ (၁၇း၀၀)နာရီအထိ လျှောက်လွှာများရောင်းချခြင်း/လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ လျှောက်လွှာများအား အောက်ပါနေ့ရက်များအလိုက် ပူးတွဲပါခုံနံပါတ်များအတိုင်း ရောင်းချမည်ဖြစ်ပါသည်-

(က)	၂၈- ၈ - ၂၀၁၂ ရက်နေ့	ခုံအမှတ်	၁၀၀၀၀၀၀၁ မှ ၁၀၀၀၀၇၄၇ ထိ
(ခ)	၂၉- ၈ - ၂၀၁၂ ရက်နေ့	။	၁၀၀၀၀၇၄၈ မှ ၁၀၀၀၁၅၃၂ ထိ
(ဂ)	၃၀- ၈ - ၂၀၁၂ ရက်နေ့	။	၁၀၀၀၁၅၃၃ မှ ၁၀၀၀၂၃၄၉ ထိ
(ဃ)	၃၁- ၈ - ၂၀၁၂ ရက်နေ့	။	၁၀၀၀၂၃၅၂ မှ ၁၀၀၀၃၂၃၀ ထိ

၃။ လျှောက်လွှာပြန်လည်တင်ပြရမည့် နေ့ရက်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး နေ့ရက်များနှင့်ယှဉ်တွဲဖော်ပြပါ ခုံနံပါတ်များအတိုင်း လျှောက်လွှာများပြန်လည်တင်ရပါမည်။

(က)	၃- ၉ - ၂၀၁၂ ရက်နေ့	ခုံအမှတ်	၁၀၀၀၀၀၀၁ မှ ၁၀၀၀၀၄၉၄ ထိ
(ခ)	၄- ၉ - ၂၀၁၂ ရက်နေ့	။	၁၀၀၀၀၄၉၅ မှ ၁၀၀၀၁၀၀၉ ထိ
(ဂ)	၅- ၉ - ၂၀၁၂ ရက်နေ့	။	၁၀၀၀၁၀၁၀ မှ ၁၀၀၀၁၅၃၂ ထိ
(ဃ)	၆- ၉ - ၂၀၁၂ ရက်နေ့	။	၁၀၀၀၁၅၃၃ မှ ၁၀၀၀၂၀၆၅ ထိ
(င)	၇- ၉ - ၂၀၁၂ ရက်နေ့	။	၁၀၀၀၂၀၆၆ မှ ၁၀၀၀၂၆၂၈ ထိ
(စ)	၈- ၉ - ၂၀၁၂ ရက်နေ့	။	၁၀၀၀၂၆၂၉ မှ ၁၀၀၀၃၂၃၀ ထိ

၄။ လျှောက်လွှာဝယ်ယူရာတွင် သတိပြုရမည့်အချက်များ -

- (က) လျှောက်လွှာအား ကာယကံရှင်ကိုယ်တိုင် နိုင်ငံကူးလက်မှတ်၊ စာမေးပွဲ ဖြေဆိုခွင့် ဖြတ်ပိုင်းများနှင့်အတူ ပြသဝယ်ယူရမည်။
- (ခ) လျှောက်လွှာတစ်စောင်လျှင် (၄၅၀၀/-)ဖြင့် ရောင်းချပါမည်။
- (ဂ) ဓါတ်ပုံရိုက်ခြင်းအား သတ်မှတ်ပုံစံအတိုင်း ရိုက်ကူးရပါမည်။
- (ဃ) ဆေးစစ်ခြင်းအား သတ်မှတ်ထားသည့် ဆေးခန်းများ၌သာ ပြုလုပ်ရပါမည်။

၅။ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ-

- (က) အလုပ်လျှောက်လွှာနှင့် ပတ်စ်ပို့ဓါတ်ပုံ(၆)ပုံ။
- (ခ) ကျန်းမာရေးဆေးစစ်ချက်မှတ်တမ်းမူရင်းနှင့် မိတ္တူ ။
- (ဂ) နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်းနှင့် မိတ္တူ။
- (ဃ) နိုင်ငံကူးလက်မှတ် မူရင်းနှင့်မိတ္တူ (နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး တစ်နှစ် ကျန်ရှိရမည်။)
- (င) အိမ်ထောင်စုဝင်ဇယား မူရင်းနှင့်မိတ္တူ။
- (စ) ပညာအရည်အချင်းအထောက်အထား မူရင်းနှင့်မိတ္တူ။
- (ဆ) စက်မှုလက်မှုပညာရပ်ဆိုင်ရာကျွမ်းကျင်မှု အထောက်အထားရှိက မူရင်းနှင့် မိတ္တူ။
- (ဇ) အခြားအလုပ်ခွင် Training သင်တန်းဆင်းလက်မှတ်များရှိက မူရင်းနှင့် မိတ္တူ

၆။ လျှောက်လွှာများရောင်းချခြင်းနှင့် လက်ခံခြင်းများအား အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ အမှတ်(၈/၁)၊ နဂါးရုံဘုရားလမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ပြုလုပ်ပါမည်။

၇။ အလုပ်လျှောက်လွှာတွင် အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ဖော်ပြရန် လိုအပ်ပါသည်။ မှားယွင်းစွာ ဖော်ပြဖြည့်စွက်ခဲ့ပါက ကာယကံရှင်၏ တာဝန်သာဖြစ်ပါ မည်။

➤ အလုပ်လျှောက်လွှာနှင့်ပတ်သက်၍ သိရှိလိုသောအချက်များရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
ဖုန်း-၀၁-၆၆၇၇၅၄၊ ၀၁-၆၅၆၈၄၃